

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်၏ ဂုဏ်တော်အားဖြင့်-

မလာအီကာဟ် ရှင်းတမ်း

(၂၀၁၁၊ စက်တင်ဘာ ၁၇ ရက်)

ကြိုတင်မေတ္တာရပ်ခံချက်

ကျွန်တော် ငွှေးလွင်ဦး၏ ကျမ်းမြတ်ကုရ်အံ ဘာသာပြန်မှ- ဝေါဟာရ ရှင်းတမ်းများ ဖြစ်သည့်- မလာအီကာဟ် ဟူသည် လူသား၊ ဂျင်- ဟူသည် လူသား၊ တမန်တော်အီဆာ (အ)တွင် လူသားဖခင်ရှိသည်- စသော ဖွင့်ဆိုချက် များ အပေါ်ဘဝင်မကျ ဖြစ်မိသော ဆရာကြီး အီဗရာဟီမ်-စိုလိုင်မံ (မလေးရှား) မှ ကျွန်တော့အား ထိုအယူအဆ ဖွင့်ဆိုချက်များသည် အစွလာမ့် အယူမဟုတ်ဟု ဆရာကြီးနားလည်ထားသည့် အတိုင်း ကျွန်တော့အပေါ်တွင် စေတနာ ထားလျက် အယူလွဲချော် တိမ်းပါးသွားမည်ကို စိုးရိမ်မကင်းဖြစ်ကာ- ထိုဖွင့်ဆိုချက်များအား ပြန်လည် ပြင်ဆင်ပေးရန်- ထိုပြင်ဆင်နေစဉ် အခိုက်အတန့်တွင် ကျွန်ုပ်ဘာသာပြန်သော မြန်မာပြန်ကုရ်အံ ကျမ်းတော် အား islammyanmar.com ဆိုက်ထဲမှ ဖြုတ်သိမ်းပေးထားရန်- တိုက်တွန်းခဲ့ပါသည်။

ကျွန်တော်မှလည်း ဆရာကြီး၏ အကြံပေးချက်များကို လက်ခံကြောင်း- သို့သော် ကျွန်တော့အနေဖြင့် အမှန်ဟု ယူဆထင်မြင်ထားသည်များကို မှားသည် ဟု ဆိုလာလေလျှင်- ထိုအမှားအား တည့်တည့်ထောက်ပြပေးပါရန် ပြန်လည်မေတ္တာရပ်ခံခဲ့ပါသည်။

ထိုသို့ ပြန်လည်မေတ္တာရပ်ခံမှု အလျှောက်- ကျွန်တော်နှင့် ကျွန်တော်၏ စာဖတ်ပရိတ်သပ် အပေါ်၌ မေတ္တာကြီး စွာ စိုးရိမ်မကင်းဖြစ်သော ဆရာကြီးမှ- အချိန်ကုန်ခံလျက် တတ်အားသမျှ ရှာဖွေလျက် အောက်ပါဝက်ဘ်ဆိုက် နှင့် ထိုဝက်ဘ်ဆိုက်မှ ဖွင့်ဆိုချက်များကို ကျွန်တော့ထံသို့ ပေးပို့ခဲ့ပါသည်။

ထိုဝက်ဘ်ဆိုက်ပါ ဖွင့်ဆိုရှင်းပြချက်များအား ကျွန်တော်၏ မူလစိတ်ခံ စေတနာအလျှောက် မစောကြော၊ မဝေဖန်လိုပါ။ ထို့ပြင် ကျွန်တော်သည် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ လောက်မှ လူသားဖြစ်ခဲ့လျှင်လည်း ထိုဖွင့်ဆို ချက်များအား စောကြောဝန်ဖန်ဖြစ်မည်ဟု မထင်ပါ။

သို့သော် ကျွန်တော်အနေဖြင့် ဤဝက်ဘ်ဆိုက်အား ဖတ်သောအခါတွင် ဆရာကြီးမှ ကျွန်တော်နှင့် ကျွန်တော်၏ စာဖတ်ပရိတ်သပ်အား စိုးရိမ်မကင်းဖြစ်သကဲ့သို့ ဤဝက်ဘ်ဆိုက်အား ဖော်ပြသူများနှင့် ထိုဆိုက်၏ စာဖတ် ပရိတ်သပ် အပေါ် ပြန်လည် မေတ္တာသက်မိပါသည်။ သို့ဖြစ်၍ ထိုဆိုက်ပါဖော်ပြချက်များအား ပြန်လည်ဆွေးနွေး သုံးသပ်ရမည့် အဖြစ်သို့ မလွဲသာ မချောင်သာ ရောက်လာပါတော့သည်။

ဝက်ဆိုက်ပါ မူရင်းဖော်ပြချက်မှာ- အောက်ပါအတိုင်းဖြစ်၍- ထိုမူရင်း စာသားတို့၏ အဆုံးတွင်မှ တစ်ပိုဒ်ချင်းကို ရှင်းလင်းပေးပါမည်။

Angels

According to Quran and Sunnah

WWW.MUTTAQUN.COM

Angels Who Protect People

The Noble Qur'an 86:4

There is no human being but has a protector over him (or her) (i.e. angels in charge of each human being guarding him, writing his good and bad deeds, etc.)

The Noble Qur'an Ar-Ra'd 13:11

For each (person), there are angels in succession, before and behind him.[] They guard him by the Command of Allâh. Verily! Allâh will not change the good condition of a people as long as they do not change their state of goodness themselves (by committing sins and by being ungrateful and disobedient to Allâh). But when Allâh wills a people's punishment, there can be no turning back of it, and they will find besides Him no protector.

Examples of Angels (Constant) Obedience

Hadith - Sahih Bukhari 3:573, Narrated Abu Huraira

The Prophet (saaws) said, "When Allah ordains something on the Heaven the angels beat with their wings in obedience to His Statement which sounds like that of a chain dragged over a rock. His Statement: 'Until when the fear is banished from their hearts, the Angels say, 'What was it that your Lord said?' They reply, 'He has said the Truth. And He is the Most High, The Great.' " (34.23)

Angels Who Report about People

Hadith - Bukhari, Vol. 4, Hadith No. 446, Narrated Abu Huraira, r.a.

The Prophet (saaws) said, "Angels keep on descending from and ascending to the heaven in turn, some at night and some by daytime, and all of them assemble together at the time of the Fajr and 'Asr prayers. Then those who have stayed with you overnight, ascend unto Allah Who asks them (and He knows the answer better than they): "How have you left My slaves?" They reply, "We

left them while they were praying and we came to them while they were praying." The narrator added: "If anyone of you says 'Amin (during the prayer at the end of the recitation of Surat Al-Fatiha), and the angels in heaven say the same, and the two sayings coincide, all his past sins will be forgiven."

Hadith - Qudsi 14

Allah (glorified and exalted be He) has supernumerary angels who rove about seeking out gatherings in which Allah's name is being invoked: they sit with them and fold their wings round each other, filling that which is between them and between the lowest heaven. When [the people in the gathering] depart, [the angels] ascend and rise up to heaven. He (the Prophet p.b.u.h.) said: Then Allah (mighty and sublime be He) asks them - [though] He is most knowing about them: From where have you come?

And they say: We have come from some servants of Yours on Earth: they were glorifying You (Subhana llah), exalting you (Allahu akbar), witnessing that there is no god but You (La ilaha illa llah), praising You (Al-Hamdu lillah), and asking [favours] of You. He says: And what do they ask of Me? They say: They ask of You Your Paradise. He says: And have they seen My Paradise? They say: No, O Lord. He says: And how would it be were they to have seen My Paradise! They say: And they ask protection of You. He says: From what do they ask protection of Me? They say: From Your Hell-fire, O Lord. He says: And have they seen My Hell-fire? They say: NO. He says: And how would it be were they to have seen My Hell-fire: They say: And they ask for Your forgiveness.

He (the Prophet p.b.u.h) said: Then He says: I have forgiven them and I have bestowed upon them what they have asked for, and I have granted them sanctuary from that from which they asked protection. He (the Prophet p.b.u.h) said: They say: O Lord, among them is So-and-so, a much sinning servant, who was merely passing by and sat down with them. He (the Prophet p.b.u.h) said: And He says: And to him [too] I have given forgiveness: he who sits with such people shall not suffer.

Angels Who Affect Nature

The Noble Qur'an - As-Saaffaat 37:1-3

1. By those (angels) ranged in ranks (or rows).
2. By those (angels) who drive the clouds in a good way.
3. By those (angels) who bring the Book and the Qur'ân from Allâh to mankind [Tafsir Ibn Kathîr].

Angels are Real Beings

Angels are real beings, not illusions or figments of human imagination. They are created from light.

A Muslim must believe specifically in all the angels named and/or described in the Qur'an and the Sunnah:

- **Jibreel**: in charge of delivering revelation.
- **Mika'il**: in charge of bringing the rain.
- **Israfil**: the blower of the horn on Qiyama.
- **Malik-ul-Maut**: the Angel of Death who takes people's souls at death.
- **The Noble Recorders**: those who record people's actions.
- **The Protectors (Al-Mu'qqibat)**: who keep people from death until its decreed time.
- **Ridhwan**: in charge of Paradise.
- **Malik**: in charge of Hell.
- **Munkar and Nakir**: the questioners in the grave.
- The Carriers of the Throne.
- Those who record the future of the fetus.
- **Those who enter the Haram**: 70,000 every day.
- Those who move about, descending upon gatherings at which Allah and His Book are mentioned and studied.
- Belief in the angels is an integral part of Iman. [See 2/285 Al-Baqarah]
- Kufr with respect to the angels is kufr. [See 4/136 An-Nisaa]

They are not some metaphysical force or aspect of the human psyche or self. Deviants have said such things for many centuries, and it was not a new deviation when it was being propagated in America during this century.

Angels Praying for Muslims

The following are some of the righteous actions whose doers are prayed for by the angels.

- Obedience to Allah Almighty on the Night of Power
- Recitation of Qur'an and dhikr of Allah Almighty
- Teaching people good
- The seeker of useful knowledge
- Walking to the mosque and remaining in it
- Praying in the first row
- Going early to Jumu'a
- The Fajr & `Asr prayers in a group at the mosque

- The meal of sahur
- Sadaqa and spending in good ways
- The Hajj and standing at Arafa
- Seeking martyrdom in the way of Allah
- The prayer on the Prophet, may Allah bless him and grant him peace
- Visiting the sick
- Visiting brothers
- Supplication for believers who are not present
- Sleeping in a state of wudu`

Sahih Bukhari 3:573

ပြန်လည်ရှင်းလင်းချက်များ-

(၁)

Angels

According to Quran and Sunnah

ဤခေါင်းစီး နိဒါန်းပါအတိုင်း- အလ္လာဟ်အရှင်ပြောသော ကျမ်းမြတ်ကုရ်အံ အတိုင်းနှင့် ကိုယ်တော် မုဟမ္မဒ် (ဆွ)၏ တိုက်ရိုက်ပြောစကားအတိုင်း ဟုတ်မဟုတ် ရဲတင်းပြတ်သားစွာ ဆင်ခြင်ရပေတော့မည်။

WWW.MUTTAQUN.COM

Angels Who Protect People

မလာအီကာဟ်များအား ကောင်းကင်တမန် နတ်မင်းကြီးများ ဖြစ်တယ်လို့ ယုံကြည်စေပြီး အခုလို Angels Who Protect People ကောင်းကင်တမန်နတ်မင်းကြီးများသည် လူသားအား ကာကွယ်စောင့်ရှောက်သည် လို့ ဆိုခြင်းဟာ အလ္လာဟ်အရှင်နှင့် တုဘက်နှိုင်းယှဉ်သော ရှရီးက် ဖြစ်စေတဲ့ ယုံကြည်ချက်ဆီသို့ တွန်းပို့ပေးခြင်း သာ ဖြစ်ပါတယ်။ အလ္လာဟ်အရှင်မှ အပ မည်သည့်အရာသည်မျှ လူသားနှင့် စကြာဝဠာအား ကာကွယ်စောင့်ရှောက်ပေးနိုင်သည် ဟူ၍ မရှိ- ဆိုတာက အစ္စလာမ်ဝါဒ စစ်စစ်ပါ။ အစ္စလာမ်ဝါဒ စစ်စစ်မှာ တန်ခိုးရှင် နတ် သကြားများက လူသား အပေါင်းအား ကာကွယ်စောင့်ရှောက်သည်ဟူသော အယူဝါဒများကို ပြောင်ပြောင် တင်းတင်း ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ပြီး- ထိုမလာအီကာဟ် (တတ်သိပညာရှင်)များက- လူစင်စစ် (ရှူးဟ် ချီးမြှင့်ခံ တိုက်ရိုက် ဉာဏ်ပွင့်လူသား) အား ဦးချရသည်ဟုသာ တိတိကျကျ ပြောဆို သွန်သင်ထားကြောင်း ကုရ်အံ ၁၅:၃၀- မှာ ကြည့်ပါ။- ကုရ်အံနဲ့ ဆန့်ကျင်တဲ့ အယူတိုင်းကို အစ္စလာမ်များ လက်ခံဘို့ မလိုပါ။

(၂)

The Noble Qur'an 86:4

There is no human being but has a protector over him (or her) (i.e. angels in charge of each human being guarding him, writing his good and bad deeds, etc.)

ခေါင်းစီးမှာ According to Quran and Sunnah လို့ သုံးခဲ့ပြီး- ဒီအပိုဒ်မှာ ကွင်းစ ကွင်းပိတ်နဲ့ (i.e. angels in charge of each human being guarding him, writing his good and bad deeds, etc.) ရယ်လို့ မူရင်းမှာ မပါတဲ့ အစာသွပ် ကောက်ကြောင်းဆွဲထားခြင်းက အလ္လာဟ်နဲ့ အလ္လာဟ်ရဂူလ်ရဲ့ အမည်နာမအား အလွဲသုံးစားပြုကာ သူတို့ရဲ့ အယူအဆများအား ဆွဲသုံးထားခြင်းသာ ဖြစ်ပါတယ်။ မူရင်းကို ပြန်ကြည့်ပါ။- **إِنْ كُلُّ نَفْسٍ لَّمَّا عَلَيْهَا حَافِظٌ** "ဧကန်ပင် ညာဉ်စရိုက်ကိုယ်စီ အပေါ်၌ အကွပ်အကဲ ရှိနေ၏။" ဆိုတဲ့ ဝါကျမှာ အကွပ်အကဲ- ဆိုတဲ့ စကားရပ်ကို **حَافِظٌ** ဟာဖီးဇွန် လို့ သုံးပါတယ်။ **مَلَائِكَةٌ** မလာအီကာဟ် လို့ သုံးထားခြင်း မဟုတ်ပါ။

အကွပ်အကဲ (ထိန်းသိမ်းစောင့်ရှောက်သူ) ဆိုတာ အလ္လာဟ်အရှင်၏ ထပ်ဆင့် ကွပ်ကဲမှု တန်ခိုးတော်များသာ ဖြစ်ကြောင်း- ၁၈:၃ တွင် ရှင်းရှင်းလင်းလင်း ပြောဆိုထားပြီး- ၁၃:၁၁ မှာလည်း ကာကွယ်စောင့်ရှောက်ထားသည်မှာ- အလ္လာဟ်အရှင်၏ စီမံချက်ဖြင့် **أَمْرَ اللَّهِ** လို့ တိုက်ရိုက် ပြောထားပါတယ်။။ ကျမ်းမြတ်ကုရ်အံက ရှေ့နောက် အကွဲအလွဲ မရှိပါ။ ဒီနေရာ၌ အလ္လာဟ် စီမံချက်ဖြင့် စောင့်ရှောက်ပေးသည်ဟု ပြောလိုက်- အခြားနေရာမှာ- မလာအီကာဟ်များက စောင့်ရှောက်သည်ဟု ပြောလိုက်- ဟိုတစ်မျိုး ဒီတစ်မျိုး ပြောဆိုနေသော ကျမ်းတော် မဟုတ်ပါ။ အောက်အပိုဒ်တွင် ဆက်ကြည့်ပါ။

(၃)

The Noble Qur'an Ar-Ra'd 13:11

For each (person), there are angels in succession, before and behind him.[1] They guard him by the Command of Allâh. Verily! Allâh will not change the good condition of a people as long as they do not change their state of goodness themselves (by committing sins and by being ungrateful and disobedient to Allâh). But when Allâh wills a people's punishment, there can be no turning back of it, and they will find besides Him no protector.

ဒီအပိုဒ်ကလည်း ကျမ်းတော်ရဲ့ အမည်နာမနဲ့ အာယတ်တော်အား ခပ်တည်တည်နှင့် ကိုးကားကာ ပြောင်လိန်သော ဘာသာပြန်မှုသာ ဖြစ်ပါတယ်။ တိုက်ရိုက် မူရင်းကို ကြည့်ပါ။

لَهُ مَعْقَبَاتٌ مِّنْ بَيْنِ يَدَيْهِ وَمِنْ خَلْفِهِ يَحْفَظُونَهُ مِنْ أَمْرِ اللَّهِ إِنَّ اللَّهَ لَا يُغَيِّرُ مَا بِقَوْمٍ حَتَّىٰ يُغَيِّرُوا مَا بِأَنفُسِهِمْ وَإِذَا أَرَادَ اللَّهُ بِقَوْمٍ سُوءًا فَلَا مَرَدَّ لَهُ وَمَا لَهُمْ مِّنْ دُونِهِ مِن وَّالٍ

အလ္လာဟ်အရှင်၏ စီမံချက်ဖြင့် သူ့အတွက် သူ့ရှေ့မှာ သူ့နောက်မှာ စဉ်ဆက် စောင့်ရှောက်ထား၏ မိမိ၏ စရိုက်ကို မပြောင်းလဲသော လူမျိုးအား အလ္လာဟ်အရှင်က ပြောင်းလဲပေးခြင်း မရှိချေ။ အလ္လာဟ် အရှင်

က အကုသိုလ်သင့်စေသော လူမျိုးအတွက် ၎င်းကို ရပ်တန့်နိုင်ရာ မရှိချေ။ သူတို့အတွက် အရှင့်အား ဂုဏ်ပြိုင်လျက် ကွပ်ကဲနိုင်သူ မရှိချေ။

ဒီအာယတ်တော်နဲ့ ဒီမတိုင်မီ အာယတ်တော်များမှာ **مَلَائِكَةً** မလာအီကာဟ် ဆိုတဲ့ စကားလုံး တစ်လုံးမှပင် မပါဝင် မဖော်ပြထားပါလျက်- အလ္လာဟ်အရှင်၏ စီမံမိန့်ဖြင့် စောင့်ရှောက်ထားသည် ဆိုတာကို မလာအီကာဟ်က စောင့်ရှောက်ထားသည် တယ်လို့ မလိမ့်တစ်ပတ်လုပ် ဘာသာပြန်ထား တာက ကျမ်းတော်အား အလွန် အကျွံစော်ကားမှုသာ ဖြစ်ပြီး အလ္လာဟ်ရဲ့ တန်ခိုးတော်အား သေးသိမ် စေလျက်- သူတို့ ပုံသွင်းသော နတ်သိကြားဝါဒ မဟာတန်ခိုးရှင် ကောင်းကင်တမန်ဝါဒ အတွက် lobby လုပ်ပေးခြင်းသာ ဖြစ်နေပါတယ်။

ဤ အောက်ဖော်ပြပါ အပိုဒ်သည် ဟဒီးဆ်တော်မှ ဖြစ်၍- မူဆလင်တိုင်း အနေဖြင့် ကြိုတင်ခံစားထားရမည်မှာ ကိုယ်တော်မူဟမ္မဒ်က ပြောသည့် ဟဒီးဆ်တော်စစ်စစ်များသည် ကျမ်းမြတ်ကုရ်အံအား ဆန့်ကျင်ခြင်း မရှိသည် ဟူသည်ပင်။

Examples of Angels (Constant) Obedience

Hadith - Sahih Bukhari 3:573, Narrated Abu Huraira

The Prophet (saaws) said, "When Allah ordains something on the Heaven the angels beat with their wings in obedience to His Statement which sounds like that of a chain dragged over a rock. His Statement: 'Until when the fear is banished from their hearts, the Angels say, 'What was it that your Lord said?' They reply, 'He has said the Truth. And He is the Most High, The Great.' " (34.23)

ဒီအပိုဒ်က ကျမ်းတော်နဲ့ ဘာမှ ဆန့်ကျင်မှု မရှိပါ။ ဘာသာပြန်မှာသာ သုံးသပ်စရာ မရှိပါတယ်။ ဘာသာ ပြန်ထဲမှာ **جَنَاحًا** ကို အတောင်လို့ ပြန်ဆိုထားတော့- မလာအီကာဟ် ဆိုတာ ပျံသန်းနိုင် သော ဒဏ္ဍာရီထဲက နတ်မင်းများလို မြင်ယောင်စရာ ဖြစ်နေပါတယ်။ ဒီစကားလုံး အတွက် ကျမ်းမြတ် ကုရ်အံ ၂၆:၂၁၅ ကို ကြည့်ပါ အဲ့ဒီမှာ အလ္လာဟ်အရှင်က ကိုယ်တော်မူဟမ္မဒ် (ဆွ) အား ဘာပြော သလဲပေါ့။- **وَأَخْفَضُ جَنَاحَكَ لِمَنِ اتَّبَعَكَ مِنَ الْمُؤْمِنِينَ**။ သင့်အားလိုက်နာသော ယုံကြည်သူများ၏အပေါ် သင့်လက်ရုံးကို နှိမ့်ချလော့ လို့ ဆိုထားတယ်- ဒီနေရာမှာ "သင့်လက်ရုံး"လို့ ပြောဆိုတဲ့ စကားလုံး **جَنَاحًا** ဆိုတာနဲ့ မလာအီကာဟ်များ အတွက် အများကိန်းပြောထားတဲ့ "အလ္လာဟ်အရှင်၏ အစီအမံ အား လိုက်နာနာခံရန် မလာအီကာဟ်များက သူတို့၏ လက်ရုံးများကို နှိမ့်ချထားကြ၏ ဆိုတာနဲ့ စကားလုံးဝေါဟာရ တစ်ခုတည်းပါ။ လက်ရုံးများ ဆိုတာကို အတောင်များလို့ ဘာသာပြန်တော့-

ကိုယ်တော်မူဟမ္မဒ်ကြီးရဲ့ လက်ရုံးကိုတော့ ဘာဖြစ်လို့ အတောင်လို့ ဘာသာမပြန်ကြတာလဲ။ အဲ့လို ဟိုတစ်မျိုး ဒီတစ်မျိုး ဘာသာပြန်ကြတော့ ကိုယ်တော်မူဟမ္မဒ်(ဆွ) ပြောတဲ့ စကားရဲ့ အဓိပ္ပါယ်က လွဲသွားလေရောဗျာ။ တကယ်တော့ ကိုယ်တော်မူဟမ္မဒ်(ဆွ)လည်း ရုပ်ပိုင်းဆိုင်ရာ အားဖြင့် အတောင်နဲ့ ကောင်းကင်မှာ ပျံနေတဲ့ နတ်မင်း မဟုတ် သလို၊ မလာအီကာဟ်များ (တတ်သိပညာရှင်များ)လည်း ရုပ်ပိုင်းဆိုင်ရာ အားဖြင့် အတောင်နဲ့ ကောင်းကင်မှာ ပျံနေတဲ့ နတ်များ မဟုတ်ပါ။ ခရစ်ယာန်များ ယုံကြည်သော Angels ကောင်းကင်တမန်များ ကောင်းကင်မှာ ပျံနေတာကို အတုခိုးယူရင်တော့ အဲ့ဒီ အတုခိုးမှုမှ ကင်းလွတ်ပါစေလို့ပဲ ပြောပါရစေ။ (ဉာဏ်စဉ်ပိုင်းဆိုင်ရာကို အောက် အပိုဒ်မှာ ကြည့်ပါ။)

Angels Who Report about People

Hadith - Bukhari, Vol. 4, Hadith No. 446, Narrated Abu Huraira, r.a.

The Prophet (saaws) said, "Angels keep on descending from and ascending to the heaven in turn, some at night and some by daytime, and all of them assemble together at the time of the Fajr and 'Asr prayers. Then those who have stayed with you overnight, ascend unto Allah Who asks them (and He knows the answer better than they): "How have you left My slaves?" They reply, "We left them while they were praying and we came to them while they were praying." The narrator added: "If anyone of you says 'Amin (during the prayer at the end of the recitation of Surat Al-Fatiha), and the angels in heaven say the same, and the two sayings coincide, all his past sins will be forgiven."

ဒီအပိုဒ်က မလာအီကာဟ်များဟာ လူသားများ မဟုတ်ဘူး၊ ကောင်းကင်မှာနေတယ်။ အတောင်ရှိ တယ်လို့ အတင်း သက်သေပြောချိန်မှာ- မိမိလိုရာကို ဆွဲထုတ်ပြီး ဟဒီးဆ်တော်တွေထဲက ဟိုတစ်စ ဒီတစ်စကို ဆက်စပ်တင်ပြလာခြင်း ဖြစ်ပါတယ်။ အမှန်မှာ ဒီအပိုဒ်က ဆွလ္လာသ်ဝတ်ပြုမှု ဆိုင်ရာ ကျင့်စဉ်ပိုင်းထဲမှာ ဖော်ပြတဲ့ အပိုဒ်ဖြစ်ပါတယ်။ ဒီစာပိုဒ်ကို ဆွေးနွေးချိန်မှာ- ကျင့်စဉ်များနဲ့ ကျင့်စဉ်များ အလျှောက် ဉာဏ်ရည်တက်လာတဲ့ လူတန်းစားများကို ဖော်ပြတဲ့ ကျမ်းတော်ရဲ့ ၆:၃၈ မှာ ပမာပေးထား တဲ့ လူတန်းစားတွေအကြောင်းကို နားလည်ဖို့ လိုပါလိမ့်မယ်။ အဲ့မှာ တွားသွားသတ္တဝါ၊ ငှက် စသည် ဖြင့် ပမာပေးထားပါတယ်။ ဒါတွေက ဉာဏ်စဉ်အနိမ့်အမြင့် အဆင့်များကို ဆိုပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အားဖြင့် မလာအီကာဟ်များ ကောင်းကင်မှာနေတယ်လို့ ကျမ်းတော်မှာ လုံးဝ မပါတဲ့အပြင်- မလာအီကာဟ်များ မိုးကောင်းကင်မှာ ပျံနေတယ် ဆိုတဲ့ ယုံ ကြည်ချက်ကို မှားတယ်-လို့ ကျမ်းမြတ် ကုရ်အံ ၂:၂၁၀ မှာ အတိအကျပြော ထားပါတယ်။ တကယ်တမ်း ကောင်းကင်တမန်များ ကောင်းကင် မှာ ပျံနေတယ် ဆိုတာက ခရစ်ယာန်သမ္မာကျမ်းရဲ့ အယူသာ ဖြစ်ပါတယ်။ ဒီယေလအနာဂတ္တိကျမ်း ၉:၂၁ ကိုကြည့်ပါ။

ဒါကြောင့် ဟဒီးဆ်တော်များကို ဘာသာပြန်တဲ့ အခါမှာ- ဒီအချက်က ဘာကို ဆိုလိုသလဲ ဆိုတာရယ် ကျမ်းတော်က ဘယ်လိုဆိုထားသလဲ ဆိုတာများကို ကျွမ်းကျင်ဘို့ လိုပါလိမ့်မယ်။ နို့မဟုတ်ရင် ကျမ်းတော်မှာ မလာအီကာဟ်များ ကောင်းကင်မှာ နေတဲ့ သီအိုရီကို ပါယ်ချထားပါလျက် ၂:၂၁၀ ကိုယ်တော်မူဟမ္မဒ် (ဆွ)က ကောင်းကင်ဆိုတဲ့ စကားလုံးကို ဘာကြောင့် ထည့်ပြောသလဲ- ဆန့်ကျင်ဘက် ဖြစ်မနေဘူးလား။ ကိုယ်တော့အနေနဲ့ ကုန်အုံကို ဆန့်ကျင်ပြီး ပြောခဲ့သလား။ ဆွဟာဟကြီးများကပဲ ကိုယ်တော်မပြောခဲ့တာကို ဇာတ်လမ်းဆင်ပြောသလား ဆိုတာများ ဖြစ်လာနိုင်ပါတယ်။ ဒီမှာပြောတဲ့ ဆမာ- ကောင်းကင် ဆိုတဲ့ သဘောတရားကို ၂:၁၉၊ ၂၀ မှာ ကြည့်စေလိုပါတယ်။

တကယ်လို့ ရုပ်ပိုင်းဆိုင်ရာ ဒဏ္ဍာရီလာ အတောင်နဲ့ နတ်မင်းကြီးတွေလို ပုံပေါ်အောင် ဆင်ခြင်မိရင် တော့- ကျမ်းမြတ်ကုန်အုံနဲ့ လုံးဝ လုံးဝ လွဲနေပါတယ် ခင်ဗျာ။- အောက်မှာ ဆက်ကြည့်ပါ။

Hadith - Qudsi 14

Allah (glorified and exalted be He) has supernumerary angels who rove about seeking out gatherings in which Allah's name is being invoked: they sit with them and fold their wings round each other, filling that which is between them and between the lowest heaven. When [the people in the gathering] depart, [the angels] ascend and rise up to heaven. He (the Prophet p.b.u.h.) said: Then Allah (mighty and sublime be He) asks them - [though] He is most knowing about them: From where have you come?

And they say: We have come from some servants of Yours on Earth: they were glorifying You (Subhana llah), exalting you (Allahu akbar), witnessing that there is no god but You (La ilaha illa llah), praising You (Al-Hamdu lillah), and asking [favours] of You. He says: And what do they ask of Me? They say: They ask of You Your Paradise. He says: And have they seen My Paradise? They say: No, O Lord. He says: And how would it be were they to have seen My Paradise! They say: And they ask protection of You. He says: From what do they ask protection of Me? They say: From Your Hell-fire, O Lord. He says: And have they seen My Hell-fire? They say: NO. He says: And how would it be were they to have seen My Hell-fire: They say: And they ask for Your forgiveness.

He (the Prophet p.b.u.h) said: Then He says: I have forgiven them and I have bestowed upon them what they have asked for, and I have granted them sanctuary from that from which they asked protection. He (the Prophet p.b.u.h) said: They say: O Lord, among then is So-and-so, a much sinning servant, who was merely passing by and sat down with them. He (the Prophet p.b.u.h) said: And He says: And to him [too] I have given forgiveness: he who sits with such people shall not suffer.

ဒီအပိုဒ်တွေမှာ ဘာသာပြန်တဲ့ ဆမာ ကောင်းကင် ဆိုတာနဲ့ ကျန်တဲ့ သဘောတရားတွေကို အပေါ်အပိုဒ်မှာ ကြည့်ပါ။

ဒီနေရာမှာ ထည့်ပြောလိုတာက ကိုယ်တော်မူဟမ္မဒ်ကြီးက စာပေဩဇာသင့်ခံရသူ မဟုတ် အွဿိ ဖြစ်တယ်။ ဒါကြောင့် သမ္မာကျမ်းစာ- ဗျာဒိတ်ကျမ်း ၄:၆-၈ ပုံစံမျိုး အပေါ်အပိုဒ်ကို ပြောခဲ့မှာ မဟုတ် ဘူး။ ကိုယ့်တော့ဆီမှာ အလ္လာဟ်အသိပေးထားတဲ့ မလာအီကာဟ် ဆိုတာက- စစ်တိုက်တယ်။ လူသား (ရုရှလ်)ရဲ့ အမိန့်ကိုနာခံတယ်။ အတွေ့အကြုံဖြင့်သာ သိတဲ့ တတ်သိပညာရှင်များ ဖြစ်တယ် ဆိုတာပါ။ လူတစ်ဦးဟာ ကိုယ်သိတဲ့ ခံစားမှုနဲ့သာ ကိုယ့်စကားကို ပြောလေ့ရှိပါတယ်။ ဥပမာ- လူတစ်ယောက် က အခြားသူတစ်ယောက်ကို “သေတယ်”လို့ ပြောလိုက်တယ်။ ဒါကို ခရစ်ယာန် တစ်ဦးက ကြားပြီး- ခရစ်တော်၌ အိမ်ပျော်သွားတယ်လို့ ခံစားလိုက်တယ်။ အဲ့ဒီ ခရစ်ယာန်က နောက်တစ်ယောက်ကို ပြန်လည်ဖောက်သည်ချတယ်- ဖောက်သည်ချခံရသူက အစ္စလာမ်သာသနာဝင် ဖြစ်နေတော့- သေ တယ် ဆိုတဲ့ စကားကို အလ္လာဟ်အရှင်မြတ်အမိန့်ကို နာခံသွားတယ်လို့ ခံစားပြန်တယ်။- မှတ်တမ်း တင် ဟဒီးဆ်များ ဆိုတာလည်း- ကိုယ်တော်မူဟမ္မဒ်ကြီး ပြောခဲ့တဲ့ စကားများ ဖြစ်တယ်လို့ သေချာ ပေါက် သတ်မှတ်နိုင်သည့်တိုင်- မှတ်တမ်းတင်တဲ့ ကာလကို ပြန်လိုက်ရင်- ကြားမှာ စကား-စကားချင်း နားလည်ခံစားမှု ဘာသာပြန်ပြီး ဖြစ်ပါတယ်။ ဒါကို မမေ့စေချင်ပါ။

Angels Who Affect Nature

The Noble Qur'an - As-Saaffaat 37:1-3

1. By those (angels) ranged in ranks (or rows).
2. By those (angels) who drive the clouds in a good way.
3. By those (angels) who bring the Book and the Qur'ân from Allâh to mankind [Tafsir Ibn Kathîr].

ဒီအပိုဒ်မှာ-- ၃၇:၁-၃ ကို မလာအီကာဟ်များ ဖြစ်တယ်လို့ သူတို့ကိုယ်တိုင် ဝန်ခံထားပြီး- အောက်မှာ ဆက်ပါတဲ့ ၃၇:၁၁ မှာ ၎င်းတို့ကို မြေဖြင့် ဖန်ဆင်း၏ လို့ အတိအကျပြောထားတာကို ပြောင်ငြင်းတာ တော့ လုံးဝ မရိုးသားဘူးလို့ ဝေဖန်ပါရစေ။ (မြေနှင့် ဖန်ဆင်းတာကို ငြင်းထားကြောင်း အောက်မှာ ဆက်ကြည့်ပါ။)

Angels are Real Beings

Angels are real beings, not illusions or figments of human imagination. They are created from light.

ဒီအပိုဒ်က ကျမ်းတော်ကို ပြောခံငြင်းတဲ့ အပိုဒ်ပါ။ ကျမ်းတော်မှာ ၎င်းတို့ မလာအီကာဟ်များကိုလည်း မြေနဲ့ ဖန်ဆင်းကြောင်း တိုက်ရိုက်ပြောပါတယ်။ ၃၇:၁၁ အဲ့ဒီမှာ ၎င်းတို့ ဆိုတဲ့ နာမ်စား (ဟွမ်း) ဟာ အပေါ်ဖော်ပြပါ ပုဂ္ဂိုလ်များ အားလုံးကို ညွှန်းကြောင်းကိုလည်း စာတတ်သူတိုင်း သိပါတယ်။ အပေါ်ဖော်ပြပါ ပုဂ္ဂိုလ်များဆိုတာ မလာအီကာဟ်များ ဖြစ်တယ်လို့- အပေါ်အပိုဒ်မှာ- ဒီဆိုက်တင်ပြသူ ကိုယ်တိုင်က လက်ခံထားပါတယ်။ အဲ့ဒီ စာရေးသူကိုယ်တိုင်ကပဲ အခုအပိုဒ်မှကျတော့- မလာအီကာဟ်ကို အလင်းနဲ့ ဖန်ဆင်းတာလို့ ဆိုပြန်တယ်။ ကုရ်အံကျမ်းတော်မှာတော့ မလာအီကာဟ်ကို အလင်းနဲ့ ဖန်ဆင်းတယ်လို့ မဖော်ပြပါ။ လိုက်မယ်လိုက်ရင် သမ္မာကျမ်း ဒံယေလ အနာဂတ္တိကျမ်း ၁၀:၅-၆ ကိုပဲ ကောက်ကြောင်းယူ လိုက်ရတော့မှာပါ။ မူဆလင်များအနေနဲ့ ကျမ်းမြတ်ကုရ်အံကိုပဲ လက်ခံမလား- သမ္မာကျမ်းစာကိုပဲ လက်ခံမလား- မိမိကိုယ်မိမိသာ ဆုံးဖြတ်ပါ။

A Muslim must believe specifically in all the angels named and/or described in the Qur'an and the Sunnah:.

- **Jibreel:** in charge of delivering revelation.
- **Mika'il:** in charge of bringing the rain.

ဒီနာမည်နှစ်ခုက ကုရ်အံကျမ်းတော်မှာ ပါဝင်ပါတယ်။ ဒါပေမယ့် ဂျီဗရာအီးလ် ဆိုတာက ကျမ်းတော်ကို ချမှတ်ပေးပို့တာမှာ in charge ဖြစ်ကြောင်း လုံးဝ မပြောပါ။ ကုရ်အံကျမ်းတော်မှာ ဂျီဗရာအီးလ်ရဲ့ အမည်နာမကို ထည့်ပြောခြင်းမှာ- တရားဟောရာ ဦးတည် ပရိတ်သပ်မှာ ဂျူးများ ဖြစ်ခြင်းကြောင့် သူတို့နားလည်လွယ်သော စကားနဲ့ ဒီကုရ်အံကျမ်းကို ဉာဏ်စဉ်ကိန်းဝပ်ပေးခြင်းဖြင့် ရတယ်လို့ ဉာဏ်စဉ်ဆိုတဲ့ အဓိပ္ပါယ်မျိုးသာ ပြောဆိုပါတယ်။ ကျမ်းတော်ပညတ်များကို ကောင်းကင်တမန်တော်က in charge လုပ်ပြီး ကျမ်းစာပေးရကြောင်း ကုရ်အံမှာ လုံးဝ ပြောမထားပါ။ အဲ့ဒီ အယူအဆက သမ္မာကျမ်းစာ တမန်တော်ဝတ္ထု ၇:၅၃ မှာ ပြောတဲ့ စကားသာ ဖြစ်ပါတယ်။ အလားတူ မိကာအီလ် အကြောင်းကိုလည်း ဂျူးများနားလည်လွယ်သော စကားအဖြစ်သာ ပြောထားခြင်း ဖြစ်ပါတယ်။ မိုးကို စောင့်ရတဲ့ ကောင်းကင်တမန်တော်လို့ လုံးဝ လုံးဝ ပြောမထားပါ။

- **Israfil:** the blower of the horn on Qiyama.

ဒီနာမည် ကျမ်းတော်မှာ လုံးဝ မပါဝင်ပါ။

- **Malik-ul-Maut:** the Angel of Death who takes people's souls at death.

ဒီစကားလုံးက အာရ်ဗီစကားလုံး ဖြစ်ပါတယ်။ ကောင်းကင်တမန်တော်လို့ အနက်ကို မပေးပါ။ သေစေခြင်း အခွင့်ကို ပိုင်သူလို့ ဖြစ်ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားပါ။

- **The Noble Recorders:** those who record people's actions.
- **The Protectors (Al-Mu'addib):** who keep people from death until its decreed time.
- **Ridhwan:** in charge of Paradise.
- **Malik:** in charge of Hell.
- **Munkar and Nakir:** the questioners in the grave.
- The Carriers of the Throne.
- Those who record the future of the fetus.
- **Those who enter the Haram:** 70,000 every day.
- Those who move about, descending upon gatherings at which Allah and His Book are mentioned and studied.

ဒီနာမည်များ- ဒီအရာများကို ကောင်းကင်တမန်တော်များ ဖြစ်တယ်လို့ ကျမ်းတော်မှာ လုံးဝ လုံးဝ မပါဝင် မပြောဆိုပါ။

- Belief in the angels is an integral part of Iman. [See 2/285 Al-Baqarah]

ဒီအပိုဒ်က စာရေးသူ (ဒီအကြောင်းအရာကို ရေးသူ)ဟာ ကျမ်းတော်ရဲ့ အာယတ်တော်ကို အလွဲသုံးစားလုပ်ပြီး- သူ့အထက်က မဆီမဆိုင်ဘက်ဆွဲ တင်ပြထားမှုများအား လက်မခံသူ များကို မယုံကြည်သူ (ကာဖရ်)များ ဖြစ်တယ်လို့ အဓမ္မစွပ်စွဲခြင်းသာ ဖြစ်ပါတယ်။ မူဆလင် တိုင်းက မလာအီကာဟ်ကို ယုံကြည်ရပါမယ်။ ဒါပေမယ့် သူဖွင့်ဆိုတဲ့ ပုံစံ ခရစ်ယာန် ဘက် ယိမ်း အယူကိုတော့ ရဲရဲတင်းတင်း စွန့်ပစ်နိုင်ဖို့ ကျမ်းမြတ်ကုရ်အံ အပေါ်မှာ သစ္စာခိုင်မြဲရ ပါမယ်။

- Kufr with respect to the angels is kufr. [See 4/136 An-Nisaa]

They are not some metaphysical force or aspect of the human psyche or self. Deviants have said such things for many centuries, and it was not a new deviation when it was being propagated in America during this century.

ခရစ်ယာန်အယူနဲ့ ဂျူးအယူကို မလိုက်လို့ အစ္စလာမ်ကို ဖော်ကားတယ်လို့ စွပ်စွဲခြင်းဟာ ခရစ်ယာန်နဲ့ ဂျူးတို့ရဲ့ သူလျှို့များ လုပ်သော လုပ်ရပ်သာ ဖြစ်ပါတယ်။ ဒီအပြုအမူမျိုး စွပ်စွဲမှုမျိုးကို အစ္စလာမ် သာသနာထဲသို့ မဝင်အောင် လူတစ်ဦးချင်းစီက မိမိကိုယ်မိမိ စီစစ်ဖို့ လိုပါမယ်။ စစ်မှန်သော အီမာန်ရှင်တိုင်းအား အလ္လာဟ်အရှင် ကာကွယ်စောင့်ရှောက်တော်မူပါစေ။ (ကောင်းကင်တမန် နတ် မင်းကြီးများ ကာကွယ်ပါလို့ ဆုမတောင်းနိုင်ပါ။)

Angels Praying for Muslims

The following are some of the righteous actions whose doers are prayed for by the angels.

- Obedience to Allah Almighty on the Night of Power
- Recitation of Qur`an and dhikr of Allah Almighty
- Teaching people good
- The seeker of useful knowledge
- Walking to the mosque and remaining in it
- Praying in the first row
- Going early to Jumu`a
- The Fajr & `Asr prayers in a group at the mosque
- The meal of sahur
- Sadaqa and spending in good ways
- The Hajj and standing at Arafa
- Seeking martyrdom in the way of Allah
- The prayer on the Prophet, may Allah bless him and grant him peace
- Visiting the sick
- Visiting brothers
- Supplication for believers who are not present
- Sleeping in a state of wudu`

အီမန်ရှင်စစ်စစ်များကို ရိုးသားဖြူစင်တဲ့ အီမန်ရှင် တတ်သိပညာရှင် (မလာအီကာဟ်)များက လှိုက်လှိုက်လဲ့လဲ့ ဒိုအာတောင်းပေး မေတ္တာပို့ပေးနေမှာပါ။ ဒီအချက်ကိုတော့ စောဒကမတက် လိုပါ။

(ဤတန်ပြန်ဆွေးနွေးမှုတွင် ဆရာကြီးကို လုံးဝ ဖော်ကားမှု မရှိပါ။ ဆရာကြီးကိုယ်တိုင် မိမိတတ်အား သမျှသော ပညာဗဟုသုတများနှင့် ကျမ်းမြတ်ကုရ်အံအား အမှုအမွှား ကင်းရှင်းစွာ လေ့လာဆည်းပူး နိုင်ပါစေ။ အများသူငါတို့၏ အယူမှိုင်းတိုက်မှုအောက်မှ လွတ်မြောက်နိုင်ပါစေ- လို့ ဒိုအာပြုပါတယ်။ ကျွန်တော်၏ စေတနာအလျောက် အချို့သော နေရာများတွင် ဒေါသသံများ ပါဝင်ခဲ့ပါကလည်း ထိုဒေါသသံများ အတွက် တောင်ပါပြုပါတယ်။ စာဖတ်ပရိတ်သပ်များအားလုံး၊ ဆရာကြီးနှင့် ကျွန်တော့ အား အလ္လာဟ်အရှင်မှ လမ်းမှန်စစ်စစ်ကို ပေးသနားတော်မူပါ။)

ချစ်ခင်လေးစားလျှက်

ဌေးလွင်ဦး